



# ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပ္ပသနာပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

တစ်ညွှန် (၁၁)

## ဝမ္မာနှုတ်သာနာဘဏ်တိပဋက္ကနီ

၂၀၀၇ - ခုနှစ်၊ ဒီဇင်ဘာလ ၅ - ရက်  
မန္တလေးမြို့၊ နေအိမ်တွင် ဟောကြားသောတရားတော်

### ဦးဓော်

(မဟာသုဒ္ဓဘဏ်တိကဗျာ)

ပရာနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပ္ပသနာပြန့်ဗျားရေးအယ်း  
တွေဖက်ဗျာနှုန်း (ပြစ်း)၊ နိုင်တော်ပရီယိုဘယာသန္တတ္ထားလိုပ်

မူးအသနာကို စနစ်သီဖြင့်လေ့ရှာခြင်း

## တာစဉ် - ၁၁

ဓမ္မနာရပသနာသတိပြုနှင့်

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်  
မန္တလေးမြို့၊ နေအိမ်တွင် ဟောကြားသောတရားတော်

## ဒီးငြေးအောင်

(မဟာသဗ္ဗားရေး)

ထေရဝါဒဗ္ဗားအောင်၊ ရိပသနာပြန်လုပ်များရေးအာသင်း  
တွေဖက်ရှာနဲ့မှာ နိုင်တော်မြို့သာသနာတက္ကသိုလ်(မန္တလေး)

## ဓမ္မဘန္ဒပသသနာသတိပဋိပဋိနှင့်

တရားများ ပွားများတယ်၊ အားထူတ်တယ်ဆိုတဲ့ကိစ္စ၊ ဒီဒေသနာနဲ့ ဒီသာသနာမှာသာ သေသေချာချာ၊ ပိုင်းပိုင်းခြားခြား ရှင်းပြတာပါ။ ဒီလို သေသေချာချာ၊ ပိုင်းပိုင်းခြားခြားသိအောင်၊ နားလည်အောင် ရှင်းပြထားတဲ့ ဓမ္မဒေသနာ၊ ဒီတော့ ဒီ ဓမ္မဒေသနာမှာပါတဲ့ အခုံဗားများတာဟာ သတိပဋိနှင့် (၄)ပါး၊ ကာယာနှင့်ပသုနာသတိပဋိနှင့်၊ ဝေဒနာနှင့်ပသုနာ သတိပဋိနှင့်၊ စိတ္တာနှင့်ပသုနာသတိပဋိနှင့်၊ နောက်ပြီးတော့မှ (၄)ခုမြောက် ဓမ္မဘန္ဒပသုနာသတိပဋိနှင့်။

ဓမ္မဘန္ဒပသုနာသတိပဋိနှင့် ပတ်သက်လိုလည်း အထိက်အသင့် လေ့လာယားပြီး အဲဒီမှာ ဓမ္မ-ဓမ္မလို ပြောနေတဲ့ ပါ၌စကား၊ အဲဒီပါ၌ စကားဟာ အခုံပြောခဲ့တဲ့ ရှုပ်နှင့်ပတ်သက်လာတော့လည်းပဲ ဓမ္မ။ တစ်ခါ နာမ်နဲ့ပတ်သက်လာတော့လည်းပဲ နာမ်ဓမ္မလို ပြောတာပါ။ ပြောနေတော့ ရှုပ်ထဲမှာလည်း ဓမ္မသဘာဝ၊ နာမ်ထဲမှာလည်းပဲ ဓမ္မသဘာဝ ရှိပါတယ်။ အဲဒီရှိတဲ့ သဘာဝတရားကို မြင်အောင်၊ သိအောင် ရှင်းလင်းပြောပြတာပါ။ အဲဒီလို ရှင်းရှင်းလင်းလင်းသိမှုလည်း ဒီတရားများကို ပွားများလို့ အားထူတ်လို လွယ်ကူတာပါ။

ဒီတော့ အဆင့်အဆင့် ဒီလို တက်လှမ်းတဲ့နေရာမှာ အခုံလိုကြားရဲ နာရတဲ့ သုတမယပညာ၊ ဒါဟာ ပညာတွေ။ ဒီ သုတမယပညာကို

## မဓာနုပသုနာသတိပဋိနှင့်

ရပြီးတော့မှ ဒီပညာပေါ်မှာ အခြေခံ၊ အခြေခံပြီးတော့မှ စိန္တာမယပညာ။ စိန္တာမယပညာဆိုတာ သဘောသဘာဝကို နားလည်အောင် စဉ်းစားတာပါ။ သဘောသဘာဝကို နားလည်အောင်စဉ်းစားတာ စိန္တာမယပညာ။ သဘောသဘာဝကို အဟုတ်နားလည်မှ ပွားများတယ်ဆိုတဲ့ ထပ်တလဲလုပ်တဲ့ လေ့ကျင့်ခန်းကို လုပ်လိုရတာပါ။ ဒီသဘောတွေကို နှလုံးသွေးတဲ့ ဆင်ခြင်တဲ့အခါကျတော့ ဒီဓမ္မဆိုတဲ့ သဘာဝကို နားလည်အောင် နည်းအမျိုးမျိုးနဲ့ ရှင်းပြတာပါ။ ဓမ္မဆိုတဲ့ သဘာဝမှာ စိတ်ဆိုသောစိတ် အလုပ်လုပ်နဲ့ ဖို့နဲ့တွေ့မှ စိတ်က ပိုင်းပိုင်းခြားခြား သိလာတာပါ။ ဒီမှာ သဘာဝတရားတွေကို လူတို့သိနိုင်သော ဥပမာနဲ့ယှဉ်ပြီးတော့ ဘုရားက သင်ကြားပေးထားတာပါ။

ဓမ္မဆိုသော သဘာဝဟာ အာရုံအဖြစ်နဲ့လည်းပဲ ယူလိုရတယ်။ သူကို 'ဓမ္မရုံ'လို ခေါ်ပါတယ်။ အဲဒီ 'ဓမ္မရုံ'ကို ယူပြီးတော့ အလုပ်လုပ်တာက အတွင်းစိတ် 'မနောဝိညာက်'။ ဒီအတွင်းစိတ် မနောဝိညာက်က အလုပ်လုပ်မှ သဘာဝတရားတွေ၏ လုပ်ငန်းသဘောကို သိတာ၊ နားလည်တာပါ။ ဒီတော့ သဘာဝတရားတွေရဲ့ အကြောင်းကိုသိအောင်၊ နားလည်အောင် ကြိုးစားတဲ့အခါကျတော့ ဒီအာရုံဖြစ်တဲ့ 'ဓမ္မအာရုံ'၊ ဓမ္မအာရုံက ပေးသမျှကိုပဲ မနောဝိညာက်က သိတာပါ။ ဒီ မနောဝိညာက်က သိပြီးတဲ့အခါကျမှ မနောဝိညာက်က သိတဲ့စွဲးအား၊ သိအား၊ တဖြည်းဖြည်း၊ တဖြည်းဖြည်းကောင်းလာတာပါ။ ဒီ သိအားဆိုတာကလည်းပဲ အနိမ့်အမြင့်ဒီဂရိ ရှိပါတယ်။

## ဆရာတီးပိုးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

သိအားနည်းတယ်၊ သိအားကောင်းတယ်။ အဲဒီ သိအားနည်းတာ၊ သိအားကောင်းတာကို သဘောပေါက်ဖို့ သိအားကို ကောင်းအောင်လုပ်ရပါမယ်။ ဒီ သိအားကောင်းဖို့ အတွက်ကျတော့လည်းပဲ သိတဲ့ သဘောလေးဟာ အာရုံနဲ့ စိတ်နဲ့ မနောဝိညာက်နဲ့ ထိတိုင်းထိတိုင်း သိတဲ့ သဘောလေး ပေါ်တယ်။ ပေါ်တော့ အာရုံနဲ့ မနောဝိညာက်လေး တိတိကျကျ ထိအောင်လုပ်ဖို့က လိုပါတယ်။

အဲဒါဟာ ရှိုးရှိုးဥပမာနဲ့ ပြောရရင် အာရုံနှင့် ဝိညာက်တို့ မနောဝိညာက်တို့ ထိပုံသဘောလေး၊ အဲဒီမှာ အာရုံက ပြေးလာတာပါ။ ပြေးဝင်လာတဲ့ အာရုံကို မနောဝိညာက်က ထိအောင်လုပ်ရတယ်။ အဲဒီ သဘောလေးမှာ ရှိုးရှိုး အခုကစားနေတဲ့ ပင်ပေါင်ရှိက်တဲ့ တင်းနစ်ရှိက်တဲ့ ဘောလုံးလေးဟာ ပြေးလာတာ၊ အာရုံဟာ အဲဒီသဘောအတိုင်းပဲ။ ဒီရှုက်ကက်ဆိုတဲ့ ဘက်တံတေးနဲ့ ထိအောင်လုပ်ရတာ။ ကျကျနန်ထိမှ အာရုံနဲ့ စီစိတ်နဲ့ ထိမှ လိုရာကိုရောက်တာပါ။ အဲဒီသဘောကို သေချာမြင်အောင်ကြည့်ပါ။

ဒီတော့ အာရုံနှင့် ဝိညာက်တို့ ထိတာဟာ တိကျမှာ အဲဒီတော့ အာရုံနဲ့ ဝိညာက်တို့ ထိဖို့သဘောဟာ လိုရာကိုရောက်အောင် ထိအောင်လုပ်တယ်ဆိုတာဟာ ဒီရှိက်တဲ့လူတွေ လေ့ကျင့်မထားရင် ရောက်လာတဲ့ ဘောလုံးကို ဒီဘက်တံတေးဟာ တိတိကျကျထိအောင် မလုပ်နိုင်ခြင်းကြောင့် လိုရာကို မပို့ဘူး၊ မပို့နိုင်ဘူး။ လိုရာပို့နိုင်ဖို့က တကယ် ထိထိရောက်ရောက် ထိမှ ထိတော့လည်း ပုံပန်းသဏ္ဌာန် ထိပုံချင်း မတူပါဘူး။ ဘာကလိုနေတုန်း။ လေ့ကျင့်ထားတဲ့လူက လိုရာကိုရောက်အောင် ပို့နိုင်တယ်။

## မွောန်ပသုနာသတိပဋိ

လေ့ကျင့်ခြင်းမရှိရင် မပို့နိုင်ဘူး။ ဒါဟာ သဘာဝတရားတွေရဲ့ လုပ်ငန်းသ ဘောကို ဉာဏ်နှင့်ဆင်ခြင်နိုင်အောင် ပြောနေတာပါ။ မနောဝိညာဏ်ရဲ့ အလုပ် အလွန်ကျယ်ဝန်းပါတယ်။ မနောဝိညာဏ်သည်ပင်လျှင် ဦးဆောင် ပါတယ်။ ဒါ ဦးဆောင်လည်းဖြစ်၊ အကြီးအကဲလည်းဖြစ်တဲ့ မနောဝိညာဏ် အလုပ်လုပ်တာပါ။

ဒီအလုပ်တွေကို တစ်ခုစိုး တစ်ခုစိုးခဲ့ အလွန်များပြားတဲ့ အာရုံ တွေ။ အာရုံတွေမှာ ဒီခွဲ့ခွဲကိုယ်ထဲကို တကယ်ပြီးဝင်လာတဲ့ အာရုံတွေ။ အခုပြောနေတဲ့ အသံလှိုင်းတွေဟာ သောတပသာဒထဲကို ပြီးဝင်တာ။ အလင်းလှိုင်းတွေက စက္ခုပသာဒထဲ ပြီးဝင်တာ။ ပြီးဝင်ပြီးတော့ သူတို့ ‘ကြား’အလုပ်ကို လုပ်တယ်။ ‘မြင်’အလုပ်ကို လုပ်ပါတယ်။ အဲဒီမှာ အာရုံ တွေဟာ စဉ်ဆက်မပြတ် မရပ်မနား သူတို့ဝင်နေကြတာ။ အလင်းတွေက လည်းပဲ ဝင်နေတာပဲ။ အသံလှိုင်းတွေကလည်း ဝင်နေတာပဲ။ ဒီလို ဝင် နေတဲ့ သဘောတွေ၊ အလုပ်လုပ်နေတဲ့သဘောတွေ ရှိပါတယ်ဆိုတာဟာ အာရုံနှင့် မနောဝိညာဏ်တို့ အလုပ်လုပ်နေကြတာပါ။ အဲဒီမှာ စက္ခုပသာ ဒနဲ့ ရှုပါရှုနဲ့ အလုပ်လုပ်တဲ့ စိတ်နောက်က ချက်ချင်းကပ်ပြီးတော့ လိုက်ပြီး အလုပ်လုပ်တဲ့ မနောဝိညာဏ်။ ဒါ မနောဝိညာဏ်ဟာ ဒီစိတ်က ပေးလိုက် တဲ့ (မြင်စိတ်ကလေးက ပေးလိုက်တဲ့) ရှုပါရှုကို သူက ဓမ္မာရုံအဖြစ် လက် ခံပါတယ်။

ဒီကျတော့ ဓမ္မသဘာဝက တစ်ကဏ္ဍာ၊ ဒါ ဓမ္မာရုံအဖြစ်နဲ့ မနော ဝိညာဏ်က ယူရတာပါ။ ဓမ္မာရုံကိုသာလျှင် မနောဝိညာဏ်က သိတာပါ။ ဒီဓမ္မာရုံဆိုပေမယ့်လို့ ဓမ္မာရုံဟာ ဒီအဆင်းက ပေးလိုက်တဲ့ အာရုံကို

## ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ဓမ္မဘရုံအဖြစ်နဲ့လက်ခံပြီး အလုပ်လုပ်တဲ့အခါကျတော့ ဓမ္မဘရုံကိုရောက်အောင်၊ ဒီ မနောဝိညာက်လေးက ခံယူနိုင်အောင် လုပ်တဲ့အခါကျတော့ ကြားထဲမှာ ဒီရှုပါရုံရဲ့အရိပ်ကို မူလရှိရင်းစွဲအတိုင်းထက် သူကနေပြီးတော့ ပြောင်းနေတာ။ ပြောင်းနေလိုက်တော့ ပြောင်းလိုက်တဲ့သဘောအတိုင်း မနောဝိညာက်က ဓမ္မဘရုံကို ယူရတာပါ။

ဓမ္မဘရုံဟာ စက္ခတိညာက်၏ အာရုံခဲ့ပုံပန်းအတိအကျကို မဟုတ်တော့ပါ။ သူက ပြုပြင်တာ။ သူပြုပြင်တာ။ အဲဒီ ပြုပြင်တဲ့အလုပ်က အလွန်အားကြီးတယ်။ သူပြုပြင်ပေးလိုက်တာလေးကိုပဲ မနောဝိညာက်က သိတာပါ။

ဒီလို သိရတော့ မူလရှိရင်းစွဲဖြစ်တဲ့ အစစ်ဖြစ်သော ရူပအာရုံကို မသိပါ။ အဲဒီက ပြုပြင်ပေးလိုက်တဲ့ ဓမ္မဘရုံကို ဆက်ပြီးတော့ နောက်က ဒုတိယဖြစ်တဲ့ မနောဝိညာက်က ထပ်ပြီးတော့ သူက ကြိုက်တယ်-မကြိုက်တဲ့ တွေ လုပ်ပြန်ပါတယ်။ ဒုတိယ ကြိုက်-မကြိုက် အလုပ်လုပ်တဲ့ဟာ ကိုတော့ ‘ကမ္မဝိညာက်’။ ဟိုလိုဒီလို သူပြောင်းချင်သလို ပြောင်းပေးလိုက်တဲ့ဟာကိုတော့ ‘ကိုလေသဝိညာက်’။ အဲဒီ(၂)ခု ခြေယုံလှယ်နေတဲ့ သဘောကိုမြင်မှ ဓမ္မဘရုံအလုပ်လုပ်ပုံကို နားလည်မှုပါ။

ကိုလေသ-ကိုလေသလိုခေါ်ရတဲ့ စကားလုံးကိုက ပြင်နေတာပါ။ သူပြင်ပုံပြင်နည်းတွေကြောင့် ကိုလေသ ဖြစ်ကုန်တာ။ ဒီကိုလေသကိုပဲ ဒီကမ္မဝိညာက်ကသိပြီး သူက ထပ်ပြီးအလုပ်လုပ်တာ၊ သိတဲ့အတိုင်း အလုပ်လုပ်တာပါ။

ဒီမနောဝိညာက်(၂)ပါးမှာ ကိုလေသဝိညာက် ခြေယုံလှယ်သမျှကို

နောက်ကလိုက်တဲ့ ကမ္မဝိညာက်က လိုက်ပြီးတော့ အလုပ်လုပ်တာ။ ကမ္မဝိညာက် လုပ်တဲ့ အခါကျတော့၊ ကမ္မဝိညာက်ခေါ်တဲ့ အလုပ်ထဲမှာ သဘောကျတာရှိတယ်၊ သဘောမကျတာ ရှိပါတယ်။ အဲဒီ မနောဝိညာက် က သဘောကျတဲ့ အခါမှာ သဘောကျတဲ့ လက္ခဏာ၊ သဘောမကျရင် သဘောမကျတဲ့ လက္ခဏာ ရှိပါတယ်။ အဲဒီ သဘောကျတဲ့ လက္ခဏာ၊ သဘောမကျတဲ့ လက္ခဏာတွေဟာ ‘ခံစားမှု’ အဖြစ်နဲ့ ပေါ်လာပါတယ်။

မနောဝိညာက်ချင်း တူပေမယ့်လို့ ကမ္မဝိဇုံမှာ အလုပ်လုပ်သော မနောဝိညာက်၏အလုပ်၊ အဲဒီအလုပ်ထဲမှာ သဘောကျတာလည်း ရှိတယ်။ သဘောမကျတာလည်း ရှိပါတယ်။ သဘောကျတာလည်း ခံစားမှုနဲ့ ပြောတာ။ သဘောမကျတာလည်း ခံစားမှုနဲ့ ပြောတာပါ။ ခံစားမှုမှာ သဘောကျတယ်ဆိုတဲ့ဟာ ‘သောမနသု’လို့နာမည်ပေးပါတယ်။ သဘောမကျတာကို ‘ဒေါမနသု’လို့ နာမည်ပေးပါတယ်။ ဒီ ဒေါမနသုပဲဖြစ်ဖြစ်၊ သောမနသုပဲဖြစ်ဖြစ် မနောဝိညာက်၏ အလုပ်လက္ခဏာပါ။ မနောဝိညာက်၏ ဘာတဲ့တူနဲ့၊ အလုပ်လက္ခဏာ။

ဒီ သောမနသု၊ ဒေါမနသုဆိုတဲ့ လက္ခဏာတွေဟာ စိတ်မှုဖြစ်တဲ့ ခံစားမှုဝေဒနာ။ အဲဒါကို စေတသိကဝေဒနာခေါ်ပါတယ်။ စေတသိကဝေဒနာကို (၂)ပိုင်းခွဲလိုက်တဲ့ အခါကျတော့ သောမနသုနဲ့ ဒေါမနသုတွေပါတယ်။ ဒီ ဒေါမနသုဆိုတဲ့ သဘောကတော့ဖြင့် မနှစ်သက်တာ၊ မလိုလားတာ၊ မကြိုက်တာပါ။ သောမနသုက ကြိုက်တာ၊ နှစ်သက်တာ။ ဒီသဘောလေးတွေမှာ ဒီမနှစ်သက်တဲ့သဘော၊ မကြိုက်တဲ့သဘောသည်လည်း မနောဝိညာက်မှာ ဖြစ်ပါတယ်။ နှစ်သက်တဲ့သဘော၊ ကြိုက်တဲ့

## ဆရာတီးဦးငြေးအောင် (မဟာသဗ္ဗုမ္မာဂေါ်ကစေ)

သဘောလည်းပဲ မနောဝိညာက်မှာ ဖြစ်ပါတယ်။

အဲဒီမှာမှ တစ်ခါထပ်ပြီးတော့ မနှစ်သက်တာ၊ မကြိုက်တာတွေ  
ကို ဖယ်ထား။ နှစ်သက်တာ၊ ကြိုက်တာတွေကို ဖြစ်နေတဲ့ သောမန်သာ။  
အဲဒီ သောမန်သာလို့ဆိုတဲ့ သဘောလေးတွေဟာ ကျေနပ်တာပါ။ အဲဒီ  
ကျေနပ်တဲ့ သောမန်သာကို တစ်ခါထပ်ပြီး ခွဲဦး။ ဘယ်လို ခွဲရမှာတူန်း။  
အခု ပေးနေတဲ့ တိုက်ရိုက်ပေးလိုက်တဲ့ အာရုံ(၅)ပါး၊ အဲဒီအာရုံ(၅)ပါး  
ထဲက အဆင်းအာရုံ အသံအာရုံ အရသာအာရုံ အနံအာရုံ အတွေအာရုံ။  
အဲဒီအာရုံတွေကို ဒီအာရုံ(၅)ပါးက ပေးလိုက်တော့ ကိုလေသဝိညာက်  
က ထပ်ပြီးတော့ ပြောင်းလိုက်တယ်။ ထပ်ပြီးပြောင်းလိုက်တော့ မူလ  
ပေးတဲ့ အဆင်းအာရုံ၊ မူလပေးတဲ့ အသံအာရုံက ပြောင်းလဲလိုက်သော  
မနောအာရုံ မနောဝိညာက်၏ ဓမ္မာရုံ။ ဒီဓမ္မာရုံ၊ ဓမ္မာရုံက လှည့်သွားတဲ့  
အလှည့်ကို မမြင်ရင်၊ မသိနိုင်ရင် သဘာဝအကြောင်းကို နောက် လိုက်  
ရှာလို မရပါ။ အခု သေသေချာချာသိရမယ့် အကြောင်းအရာမှာ ကျေနပ်  
တယ်ဆိုတဲ့ သဘောလေး ရှိတယ်။ အဲဒီလေးဟာ သောမန်သာဝေဒနာ။  
မနောဝိညာက်မှာ ဖြစ်တာ။ အဲဒီ သောမန်သာဟာ အခုပြောတဲ့ ကိုလေ  
သာအာရုံ(၅)ပါး။ ကိုလေသာအာရုံ(၅)ပါးကိုတွေ့၍ ဒီ ရှိနေတဲ့ ကိုလေ  
သာက ကိုလေသစက်မှာပါသော မနောဝိညာက်က ကောင်းပါတယ်-  
ကောင်းပါတယ်လို့ ပြောလိုက်ရင် နောက်က ကမ္မစက်က သောမန်သာနဲ့  
ကြိုက်ပါတယ်-ကြိုက်ပါတယ် လုပ်တာ။ အဲဒီ လုပ်ပုံလုပ်နည်းလေးမှာ  
ဟောခါ(၅)မျိုးမှာ ဟောခါအရသာ ကောင်းပါတယ်လို့ပြောရင် ကြိုက်  
ပါတယ်။ မကောင်းဘူးပြောရင် မကြိုက်ဘူး။

මිංචාරු රජාරු (၆) පියෙනුගැනීග ගිලෙවට්තූන්ග වැඩා ඇදුකේ! ඇදුක්පිටයි! ඇදුමා ත්වින්ක්පිටයි! ඇදුත්වින්ක් වැඩ ප්‍රින්ප්‍රි ප්‍රිසෙනු ත්වින්ත්සිග්‍රැන්තාව! විතාස්තූ ඇතායින්ගැනීග භාවයාන්ගැනී ඇතා වාපෙස්තූත්ගැනී වැඩාත්වින්දීස්ප පෙස්ලිගැනීතාව! පෙස්ලිගැනීපෙමය්දිලිය් ත්වින්ක්නියිතූ ගිලෙවට්තූන්ග උන්තයි-චන්තයිලි වැඩ පූරාතාපි! උන්තයිභ්දිරු වැඩ මගෙන්වැයු! ත්වින්මගින්වැයු! ත්වින්මගින්වැයු! ස්ථිරින් නොගැනීග මගෙන්ට්තූන්ග මගින්වැයු! විතෙනු ත්වින්මගින්රු මගින්වැයු! ත්වින්මගින්රු මගින්වැයු! ත්වින්මගින්තයි-මගින්වැයුගි ගිලෙවට්තූන්ග පූරා පිටයි! ගින්තයි-මගින්වැයුගි ගමුත්තූන්ග පූරාතාපි! අශ්‍රී විතාවාලේගි වෙවෙචාචා විජෝවැන්දායි!

අශ්‍රීගින්තූහා ඇතාරු(၇)පියෙනු පෙස්ලිගැනීතූහාහුවැමුගි ගිලෙවට්තූන්ග වැඩාත්වින්ක්වැඩා ඇමුණ්ඩාරුපෝමා ත්වින්! ඇගැවාඇතාරුපෝමා ත්වින්! ඇතාරුපෝමා ත්වින්! ඇත්තාඇතාරුපෝමා ත්වින්!

අශ්‍රීමාමු ඔගාව පිලාතාග ‘මමවටාව’! මමුමා වටාවට ත්විතයි! විමා ඇත්තාගප්පාත් ඇතාරු ගිලෙවටා ලුද්ධෙස්තූ මමුරුවින්ක් වටාවටාගෙන්ගැනී තුළුගැප්පාව්ප්‍රා:

## ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

စဉ်းစားတတ်မှပါ။ သောမနသုအာရုံခိုတာဟာ ကိုလေသကပေးလို့ ရနေတဲ့ သောမနသုမျိုးက တစ်မျိုးပါ။

ဒါတွေဟာ ဒီအခုပြောတဲ့ အာရုံ(၅)ပါးစလုံးကို ကျေနပ်နှစ်သိမ့် ပြီးတော့ ဒီ‘ကမ္မတိ’နဲ့ ‘ကိုလေသိတိ’ (၂)ခုတွဲပြီးတော့ အလုပ်လုပ်နေတာပါ။ အဲဒီအလုပ်ကို အဟုတ်သိထားမှ အစွဲရဲ့ဘေးရန်ကို သိတာပါ။ ဘာရဲ့ဘေးရန်တူန်း၊ အစွဲရဲ့ဘေးရန်။ ကိုလေသစက်က သူစွဲထားတဲ့ Standard ခေါ်တဲ့စံချိန်နဲ့ သူက ညီညြှုပြီးတော့ ပြောနေတာပါ။

ဒီမှာ အခုပြောနေတဲ့ ဓမ္မာရုံရဲ့ သဘာဝ၊ ဓမ္မသဘာဝ၊ ဓမ္မသဘာဝကျတော့ အခုပြောတဲ့ ကိုလေသအာရုံများက ထပ်တလဲလဲ တွေထားတာ မဟုတ်ပါ။ ဓမ္မသဘာဝကျတော့ ကိုလေသာတွေ ခံယူထားတဲ့ ထပ်တလဲလဲတွေထားသော ကိုလေသအာရုံမျိုး၊ မဟုတ်ပါ။ အဲဒီကျတော့ ပညာခေါ်တဲ့ ပိုင်းခြားရှုသိသော ဉာဏ်၏အာရုံ ပိုင်းပိုင်းခြားခြားသိသော ဉာဏ်၏အာရုံ၊ ဉာဏ်ပညာ၏အာရုံ၊ အဲဒီဉာဏ်ပညာ၏ အာရုံကို သဘောပေါက်အောင် စဉ်းစားပါ။

ဉာဏ်ပညာ၏အာရုံကို သဘောပေါက်တဲ့အခါ ဒါ ကိုယ်ကိုယ်တိုင် တွေဖူးပါတယ်။ ကျောင်းသားဘဝ သချိုာတစ်ပုဒ် တွေက်ခိုင်းတယ်။ တွေက်ခိုင်းတော့ အဲဒီသချိုာကို ရှိသမျှဉာဏ်နဲ့တွေက်လို့ အဖြေတွေက်ပြီ၊ အဖြေတွေက်ပြီဆိုရင် ဒါမျှန်ပြီလို့ သိသွားတယ်။ ဒါ ဘယ်သူရဲ့အာရုံတူန်း၊ ဉာဏ်ပညာက လုပ်ပေးတာ၊ အဲဒီအဖြေ ထွေက်ပြီဆိုရင် ဝမ်းသာတယ်။ ‘သောမနသု’ ဖြစ်ပါတယ်။

‘သောမနသု’ဆိုတဲ့ ဒီစကားတစ်လုံးနဲ့ပဲ ကိုလေသကပေးတဲ့

သောမနသုနဲ့ ပညာ၏အာရုံကပေးသော ‘သောမနသု’ မတူပါ။ အဲဒီ မတူတဲ့သဘောလေးကို ကွဲအောင် ဉာဏ်နဲ့စဉ်းစားရမယ်။ အဲဒီလို စဉ်းစား တတ်မှ အခုလမ်းကြောင်းလေး ဘယ်လိုသွားတယ်ဆိုတာကို မြင်လာမယ်။

စဉ်းစားတဲ့နည်းမှာ အခု သောမနသုနဲ့ ဒေါမနသုကို ချွဲ ‘သော မနသုနဲ့ ဒေါမနသု’မှာ ဒေါမနသုဆိုတဲ့ ဆန့်ကျင်ဘက် အာရုံတွေကို ဖယ်လိုက်၊ ဆန့်ကျင်ဘက်မဖြစ်သော သောမနသုတွေကိုပဲ ကြည့်။ သော မနသုမှာ ကိုလေသခေါ်တဲ့ အာရုံ(၂)ပါးပေါ်မှာ ဒီရှိနေတဲ့ ကိုလေသ တွေက လှည့်စားလိုက်တာ။ ကိုလေသာ လှည့်စားတဲ့အတိုင်း သောမန သုတွေ ဖြစ်နေတာ။ အဲဒီ ဖြစ်နေတဲ့ သောမနသုမျိုးက တစ်မျိုး။ ဉာဏ် နှင့်ယူဉ်၍ ပညာ၊ ပညာကိုသိခြင်းကြောင့် နားလည်သဘောပေါက်၍ ဝမ်းသာတာကတစ်မျိုး။ အဲဒီ သောမနသု(၂)မျိုးကို ကွဲအောင် စဉ်းစား ပါ။ အဲဒီသောမနသုတွေဟာ ဒီ မွောရုံကပေးတဲ့ သောမနသုပဲ။ သို့သော ပညာပါမှာ၊ ပညာနဲ့ယူဉ်၍သိသောအရာကို ကျေနပ်ခြင်း၊ နှစ်သိမ့်ခြင်း ဖြစ်တယ်။ သောမနသု။

အဲဒီမှာ စကားလုံးလေးတွေ သုံးနေကြတဲ့ သောမနသုဆိုတဲ့ ဒီ ခံစားမှုလေးကို ‘ပါတီ’နဲ့ တွဲတယ်။ ပါတီသောမနသုဆိုတာ ဖြစ်တယ်။ နက်နဲ့သော မွောရုံ၏အဓိပ္ပာယ်ကို သိခြင်း၊ နားလည်ခြင်းကြောင့် ကျေနပ် ခြင်း၊ နှစ်သိမ့်ခြင်း ဖြစ်တာပါ။ အဲဒါကို ‘ပါတီသောမနသု’၊ ပါတီဆိုတာက အရေးကြီးလာတယ်။ ပါတီဆိုတာလေးတွေ သေသေချာချာ ခံစားတတ် ပြီ။ ပညာနဲ့ တွဲပါတယ်။ ပညာနဲ့တွဲ၍ နက်နဲ့သောသဘာဝကို သိခြင်း ကြောင့်ဖြစ်တဲ့ သောနမသု။ သောမနသုပေါ်မှာ မှို၍ ဖြစ်ခြင်းကြောင့်

## ဆရာတိုး ဦးငျေးအောင် (မဟာသဒ္ဓမ္မအောက်)

ပိတေသန။ အဲဒီလို သောမနသနနဲ့တွဲတဲ့ ပိတေဆိတဲ့ စိတ်အစဉ် ပေါ်နေတဲ့အခါ ပိတိနဲ့တွဲတဲ့ ‘ပသ္စ္စိ’ဆိတာ ဖြစ်ပေါ်လာပြန်တယ်။ ပိတိဖြစ်မှု ‘ပသ္စ္စိ’ ဖြစ်တာ။ ‘ပသ္စ္စိ’ သဘောလေးက ကြည်လင်တယ်။

ဒီမှာ ပိတိဖြစ်တယ်၊ ‘ပသ္စ္စိ’ဖြစ်တယ်။ ဘာကို အခြေခံတာ တူန်း။ သောမနသနကို အခြေခံတာပါ။ အဲဒီလို စိတ်အစဉ်လေးတွေ တစ်ဆင့်မှုသည် တစ်ဆင့်သို့ ကူးပြောင်းလာတာ၊ အခြေအနေ ပြောင်း လာတာပါ။ ပြောင်းလာတဲ့ အခြေအနေတွေ ဖြစ်နေတာတော့ အမှန်ပဲ။ သို့သော် မနောဝိညာက်၏ လုပ်ငန်းမှာ လက္ခဏာတွေ ပြောင်းလာတာ၊ အခြေအနေတွေ ပြောင်းလာတာပါ။ ပြောင်းပေမယ့်လို့ ပြောင်းမှုန်းသိတာ ဟာ ပညာပါမှပါ။ ပညာက အလုပ်လုပ်တာကို လက်တွေသိတာက သတိ ပါမှ။ ပညာက ထွန်းပြုတာကို တကယ်သိတာ ‘သတိပါမှု’ပါ။ အရေး ကြီးနေတာသည် သတိပါမှပါ။ ‘သတိ’၊ ပစ္စာပြန်တည့်တည့်တွင် အလုပ်လုပ် နေသော ကမ္မဝိညာက်၏ သဘောသဘာဝနှင့် သူရဲ့ ဝေဒနာ၊ သူရဲ့ လက္ခဏာ၊ ဒါတွေဟာ ပစ္စာပြန်တည့်တည့်မှာပဲ သိအောင်လုပ်လို့ရတာပါ။ သတိက ကပ်ထားမှ သတိနဲ့ကပ်ထားမှ ဒီသောမနသာဝေဒနာကို သော မနသနမှုန်း သိတာ။ သတိမပါရင် မသိပါ။ ဖြစ်တော့ဖြစ်တယ်၊ သောမန သာရယ်လို့ မဖော်ဆောင်မိဘူး။

သောမနသနကမှ တစ်ဆင့်တက်လာတဲ့ ‘ပိတိ’၊ ပိတိဖြစ်မှုန်း လည်းပဲ သတိပါမှ ပိတိဖြစ်မှုန်း သိတာပါ။ ပိတိဖြစ်ပြီဆိုတော့မှ ဘာဖြစ် တူန်း၊ ‘ပသ္စ္စိ’ဖြစ်တာ။ ဒီအဆင့်တွေဟာ သတိမပါရင် တစ်ခုကတစ်ခု ပြောင်းလဲမှုန်း မသိဘူး။ အဲဒီ ‘ပသ္စ္စိ’တို့၊ ‘ပိတိ’တို့ ဆိုတဲ့ဟာတွေဟာ

ဓမ္မာရုံတွေပါ။ ဘာအာရုံတွေတူန်း၊ ဓမ္မာအာရုံတွေ။

အခု သတိက ဘယ်ပုံ အလုပ်လုပ်တယ်၊ ဓမ္မ ဘယ်လိုအလုပ် လုပ်တယ်ဆိုတာကို ကွဲပြားအောင်ကြည်ပါ။ ပညာကပို့ပေးလို သောမ နသာတွေဖြစ်၊ သောမနသာတွေဖြစ်လို ပိတိဖြစ်လို ပသုဒ္ဓိဖြစ်၊ သူတို့ တစ်ဆင့်တစ်ဆင့် တက်နေတာ ဘယ်သူပါမှ သိတာတူန်း၊ သတိပါမှ ပါ။ အခုကျတော့ အဲဒီမှာ အခုပြောနေတဲ့ ပိတိတို့ ပသုဒ္ဓိတို့ဆိုတာ တွေဟာ ဓမ္မာအာရုံတွေပါ။ ဓမ္မာန့်ပသုနာဆိုတာ ဓမ္မာအာရုံတွေ အဟုတ်ဖြစ်နေမှန်းသိတာမှ 'ဓမ္မာန့်ပသုနာ'။ ဓမ္မာန့်ပသုနာဆိုတာ အဟုတ်ဖြစ်နေ တာကို သိမှ 'ဓမ္မာန့်ပသုနာ'။ အခုပြောနေတဲ့ အကြောင်းအရာတွေမှာ ကိုလေသအာရုံမျိုးနှင့် မတူသော ဓမ္မာအာရုံတွေ။ အဲဒီမှာ သေသေချာချာ စဉ်းစားပါ။

ကိုယ်တိုင် တရားများ အားထုတ်နေကြတာ၊ အားထုတ်သော လည်း ပိမိ၏နာမ်ဓာတ်သည် ဘယ်ပုံဘယ်နည်း တစ်ဆင့်ကတစ်ဆင့် တက်လျမ်းသွားတယ်၊ ပြောင်းလဲသွားတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်က သိမှ သိမှာပါ။ အဲဒီတော့ အခု ပိတိဖြစ်ပြီးတော့မှ ပသုဒ္ဓိဖြစ်တယ်။ ပသုဒ္ဓိက 'ကြည်လင်'တယ်။ အဲဒီမှာ သဘာဝတရားတို့ရဲ့ အကြောင်းအရာ ကို သေသေချာချာ ဒီမနာဝိညာက်က ရှုမှတ်မယ်၊ ဆင်ခြင်မယ်ဆို လျှင် အဲဒီကြည်လင်မှု 'ပသုဒ္ဓိရှိမှ' 'ဓမ္မသဘာဝ'ကို ပိုင်းပိုင်းခြားခြား မြင်လျှင် ဓမ္မသဘာဝကို မသိပါ။ အရေးကြီးနေတာ ဓမ္မသဘာဝကို ပိုင်းပိုင်းခြားခြားသိဖိုပါ။ သိဖို ဆိုတာ ကြည်လင်မှု အာရုံကိုယ်တိုင် ကြည်လင်တဲ့သဘော

## ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်)

အလွန်အရေးတိုးပါတယ်။

အဲဒီမှာ ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား မြင်တာကို ဥပမာလေးနဲ့ ပြောပါတယ်။ ရေဘာ ကြည်လင်နေလျှင် ကြည်လင်တဲ့ရေတဲ့ကို ကြည့်ရင် ကြည့်တဲ့လူဟာ သူရဲ့မျက်နှာကို ကောင်းစွာမွန်စွာ မြင်ရတယ်။ ဘာဖြစ်လိုတဲ့နဲ့၊ တည်ပြုခဲ့လို့၊ ကြည်လင်လို့၊ မြင်ပြုလား။ အဲဒီကျတော့ အဲဒီမြင်တဲ့မျက်နှာဟာ မိမိမျက်နှာ၏ အနေအထားကို အဟုတ်တကယ် သိတယ်။ အဲဒီတော့ မကြည်လင်လျှင် မမြင်ပါ။ အဲဒီတော့ အဟုတ်တကယ် ရှိတရားအမှန်ကို မြင်အောင် ဒီလမ်းနှင့်တက်ပါ။ ဓမ္မာန့်ပသာနာ၏ သဘောနဲ့ တက်ရတယ်ဆိုတာတွေဟာ အခုပြာတဲ့အရိပ်ဟာ အမှန်အတိုင်း ထင်လာမှု ဒီထင်လာတဲ့ ဓမ္မာရှုဟာ ပသ္စာရှိမှု။ ပသ္စာရှိရှိလို့ ကြည် ကြည်လင်လင်ဖြစ်နေသော ဓမ္မာရှုနှင့် သဘာဝတို့၏အကြောင်းကို မြင်တာပါ။ အခုတက်လျမ်းတဲ့ လမ်းစဉ်ကိုသာပြောတာပါ။ ယူမယ်ဆိုလျှင် ကယ်မှာရှိနေတဲ့ ‘ကယ်န့်ပသာနာ’ အာရုံကို ယူလျှင်လည်းပဲ ဒီလမ်းစဉ်အတိုင်းပဲ သွားမယ်။ ခံစားမှုဝေဒနာအမျိုးမျိုးကို ယူလျှင်လည်းပဲ ဒီအတိုင်းသွားမယ်။ သိမှု စိတ်အမျိုးမျိုးကို ယူလျှင်လည်းပဲ ဒီအတိုင်းသွားမယ်။ အဲဒီလမ်းစဉ်ကို ‘ဓမ္မာန့်ပသာနာသတိပွဲနှုန်း’ အဲဒီအခါကျတော့ ဒီလမ်းကိုမြင်ပြီးတော့ ဒီအလုပ်မျိုး လုပ်တာပါလားလို့သိမှု ‘ဘာဝနာ’၏ အဓိပ္ပာယ်ပါ။

ဘာဝနာ၏ အဓိပ္ပာယ်ဆိုတာ ဘယ်လိုပြောတာတူနဲ့၊ အာရုံဆိုတာကလည်းပဲ သူက စီးဝင်နေတဲ့ ရေစီးကြောင်းကြီး၊ ခံယူရတဲ့ မနောဝိညာဏ်ကလည်းပဲ စီးဆင်းနေတဲ့ မနောဝိညာဏ် ရေစီးကြောင်းကြီး။

## မွှာနုပသာသတိပဋိ

တစ်ခုမှ ရပ်နားနေတယ်ဆိုတာ မရှိဘူး။ အဲဒီ မရပ်မနား စီးဝင်နေတဲ့ အာရုံတွေ၊ မရပ်မနား ခံယူနေရတဲ့ မနောဝိယာက်တွေ၊ သူတို့ တိုက်တဲ့ အခါလေးမှာ တကယ်သဘာဝပေါ်မှာ။ လာတာကိုက Current တွေ။ အဲဒီ Current ခေါ်တဲ့ စီးကြောင်း(၂)ခု။ အတွင်းစီးကြောင်းက မနောဝိယာက်၊ အပြင်စီးကြောင်းက အာရုံ၊ အဲဒီ(၂)ခု ထိုကြတဲ့အခါ တည်တည်ဖြစ်ပြီးဖြစ်မှ အဓိပ္ပာယ်ပေါ်တယ်။

အဲဒါဟာ အခုခေတ် ဥပမာပြာရရင် ရုပ်ရှင်ကြည့်ကြတာ။ ရုပ်ရှင်ပြတဲ့စက်မှာ ဖလင်က အပေါ်ကနေ အောက်ကို ဆွဲချေနေတာ။ အဲဒီကြားထဲ အဲဒီဖလင်တွေပေါ်မှ အလင်းရောင်ကို ထိုးလိုက်တာ။ ထိုးလိုက်တော့ အလင်းရောင်က အဲဒီဖလင်ထဲမှာပါတဲ့ အရိပ်ပုံကို ပိတ်ကားပေါ်သွားပြီးတော့ တင်ပြတာ။ တင်ပြပေမယ့်လို့ မျက်စိနှင့် ကြည့်တဲ့အခါကျတော့ ဟောဒီ ပြေးဆင်းနေတဲ့ ဖလင်ကို မမြင်ပါ။ ဟိုမှာကျတော့ အရှပ်၊ သူအလုပ်နဲ့သူဟာ တစ်ကွက်ထဲ မြင်တာ။ ဒီမှာက အကွက်ပေါင်းများစွာ ဆင်းနေတာ။ ဒီမှာ ဘယ်လိုလုပ်ထားတာလဲဆိုတော့ ဟောဒီဖလင်နဲ့ အလင်းရောင်က ထွက်လာတဲ့ အရိပ်ရှုံးက ပန်ကာထားတယ်။ ပန်ကာရွက်ကလေးထဲမှာ ကြားလေးတွေ ရှိတယ်။ ပန်ကာလေးက လည်နေတာ။ အဲဒီတော့ ပန်ကာလေးကြားထဲကမှ အရိပ်က ထွက်သွားတာ။ အဲဒီတော့ ပန်ကာလေးဟာ အရိပ်ကို ဖုံးလိုက်ဖွင့်လိုက်၊ ဖုံးလိုက်ဖွင့်လိုက်။ အဲဒီဖုံးလိုက်ဖွင့်လိုက် လုပ်ပေးနေတဲ့အလုပ်နဲ့ မျက်စိက ဖမ်းတဲ့အလုပ် (၂)ခုကို ညိုထားတာ။ ညိုထားတော့ အဲဒီ ညိုထားတဲ့အတိုင်း ပြလိုက်တော့ အရှပ်က လေးတွေက အကွက်ပေါင်းများစွာ မဟုတ်တော့ဘူး။ အတွက် (၁)ကွက်

## ဆရာတိုးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်ကစေ)

ထဲပဲ ဖြစ်သွားတယ်။ အဲဒီသဘောလိုပဲ အာရုံတွေကလည်းပဲ ပြေးလာ နာမ်ဓာတ်တွေကလည်း ခံယူ၊ အဲလို အမြတ်များ ပြေးနေပေမယ့်လို သူ အာရုံ၊ သူ့ဝိညာက်တို့အကွက်ထဲမှ ကားပေါ်မှာ တည်တည်ပြီမြို့မြို့ အရှပ်ဖြစ်သလို ဖြစ်တာပါ။

ဒါကို ကျင့်ထားမှာ လေ့ကျင့်ထားမှာ အဲဒီလေ့ကျင့်ခန်းက အများ ကြိုးလိုပါတယ်။ အဲဒီ လေ့ကျင့်ခန်း ဒီလို အရှပ်ကလေး၊ ကြည့် တစ်ကွက် ထဲ ထင်နေတာကို ဘာခေါ်တုန်း၊ ‘သမာဓိ၊ သမာဓိ’၊ ‘သမာဓိ’ကျတော့ တစ်ကွက်ထဲပဲ၊ ပြေးနေတာတွေ မဟုတ်တော့ဘူး။ တစ်ကွက်ထဲပဲ၊ အဲဒီ တစ်ကွက်ထဲပဲမြင်မှ အဲဒီထဲကအာရုံကို လေးပိုင်းထပ်ပြီးတော့ ဆင်ခြင်လို ရတာ။ အဲဒီ သဘာဝတွေ အလုပ်လုပ်နေတာပါ။ အလုပ်လုပ်နေတဲ့ သ ဘောတွေကို၊ ‘ဓမ္မသဘာဝ’ခေါ်တာ။ အဲဒီဓမ္မသဘာဝကို သိရာသိကြောင်း အတွက် အခု ချက်မှန်အောင်ထည့်ပေးတာ သတိပါမှပါ။

ဒီသတိနဲ့ အားထုတ်မှု ‘ဝိရိယု’ သတိနဲ့ ဝိရိယုမှု ‘သမာဓိ’။ ဒါဟာ ‘မရွင်’ (၈)ပါးတရားမှာ ‘သမ္မာဝါယမ’ဆိုသော အားထုတ်မှုမရွင်၊ ‘သမ္မာ သတိ’ခေါ်တဲ့ အောက်မေ့မှုမရွင်၊ ပြီးတော့မှု ‘သမ္မာသမာဓိ’ခေါ်တဲ့ အရှပ် ကား ထင်ပါတယ်။

တစ်ကားထဲ တစ်ကွက်ထဲ ထင်တာပါ။ အဲဒီကျမှ ရှုပ်ရှင်ကြည့်လို ရတာ၊ တစ်ကွက်ထဲမဟုတ်ရင် မရဘူး။ ဒီသဘောတွေဟာ အခု လူတို့လုပ် ထားတဲ့စက်တွေနဲ့ ဥပမာယဉ်၍ သဘာဝစက်တွေပါ။ သဘာဝစက်ထဲမှာ စိတ်ဆိုသော နာမ်ဓာတ်ကလည်းပဲ အဲဒီစက်တွေ သွားသလိုပဲ သွားနေတာ၊ အာရုံတွေကလည်းပဲ စက်တွေလို သွားနေတာ။ သူတို့ ထိတိုင်း ထိ

တိုင်း အလုပ်တွေ ဖြစ်ကြတာ။

မြင်စိတ်ဖြစ်လိုက်၊ ကြားစိတ်ဖြစ်လိုက်။ ဒီတော့ အခု သေသေ ချာချာ နှလုံးသွင်းရမယ့်အချက်က စိတ်တို့သည် အဲဒီဓမ္မရုံနှင့် အလုပ် လုပ်နေတဲ့ မနောဝိညာက်တဲ့ သူ့ဟာနဲ့သူ မှန်အောင်လုပ်နိုင်ဖို့ (တစ်ခုက မြန်နေရင်၊ တစ်ခုကနေးနေရင် မရဘူး) သူ့ဟာနဲ့သူ မှန်မှ ချက်ညီမှပါ။ ဒီမှာ အခုပြောတဲ့ဟာက ဒီသတိအေးကို အမြတ်စီးပွားရေးနေတာ၊ ဝိရိယ အားက အားထုတ်တာ၊ သမာဓိအားက အရှုပ်ပေါ်အောင် လုပ်ပေးတာ။ ဒီမှာ ဝိရိယအားနဲ့ သမာဓိအားနဲ့ ကိုက်ရမယ်။ ဒီသဘောလေးတွေက စက်သဘော အများတိုးဆန်ပါတယ်။ ဒီတော့ အရေးကြီးနေတဲ့ အချက် က ဒီကိစ္စတွေဟာ အခုအဓိပ္ပာယ်ပေါ်အောင် လူတို့လုပ်ထားတဲ့စက်နဲ့ ဥပမာနှင့်ယဉ်၍ ပြောတာပါ။

သို့သော် တကယ့်တရားများကို အဟုတ်ပွားများနေတဲ့ ယောဂီ ဟာ အခုပြောနေတဲ့ ‘ဓမ္မနုပသာသနသတိပဋိ’၏ သဘောကို နားလည် ပါမှ အခြား နုပသာတွေကိုလည်းပဲ နားလည်တယ်။ ဒီတော့ ဒီ ကာယာ နုပသာကို ရှုသည်ဖြစ်စေ ဝေဒနုပသာနာကို ရှုသည်ဖြစ်စေ စိတ္တာ နုပသာနာကို ရှုသည်ဖြစ်စေ ဒီဓမ္မနုပသာမှာပါနေတဲ့ ဓမ္မသဘာဝ တို့၏ လုပ်ငန်းစဉ်ကို သိမြင်ထားမှ ရှုမှတ်ပွားများတဲ့အလုပ် နားလည်မယ်။ ဒါကြောင့် မိမိ၏နာမ်ခန္ဓာမှာ အာရုံနှင့်စိတ်တဲ့ ပူးတွဲ၍ လုပ်ငန်းသဘော လုပ်တဲ့နေရာမှာ အခုပြောတဲ့ စကားလုံးလေးတွေနဲ့ ပြောရတယ်။ ဒီဟာ လေးတွေဟာ ဓမ္မရုံ၏သဘောကြောင့် ကြည်လင်တဲ့ အစဉ်ရှိအောင် သောမနသာက တက်ရတယ်။ သောမနသာကနေပြီးတော့မှ ပိတိတွေ

## ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောက်တိကစ္စ)

ပါလာတယ်။ ပိတိတွေကြောင့် ပသ္တ္တိတွေ ဖြစ်တယ်။ ပသ္တ္တိတွေဖြစ်လို့ ကြည်လင်မှ ဓမ္မရုံဟာ ဘယ်ပုံဘယ်နည်း အလုပ်လုပ်နေပါတယ် ဆိုတာ ကို သဘောပေါက်ပါတယ်။ ဒါကြောင့် သူကို ‘ဓမ္မနုပသာနာသတိပွဲ့န်’ ခေါ်ပါတယ်။

ဒီအကြောင်းအရာတွေကို အခု သဘောပေါက်ပြီ။ ဓမ္မနုပသာ နာက ဘယ်ပုံဘယ်နည်း တရားရှုမှတ်သော ယောဂါ၏ဥက္ကကို အ ထောက်အကူပြုနေတယ်ဆိုတာကို သိပါပြီ။ သိပြီးမှ အဲဒီမှာ မိမိရှုမှတ် ပွားများသော အာရုံက ကိုယ်ကွွမ်းကျင်ရာ၊ ကိုယ်အလေ့အထရှိရာ ကာ ယာနုပသာနာကို ရှုချင်လျှင်လည်းပဲ ရှုပါ။ ဝေဒနုပသာနာကို ရှုချင်လျှင် လည်းပဲ ရှုပါ။ စိတ္တာနုပသာနာကို ရှုချင်လျှင်လည်း ရှုပါ။ ဘယ်အာရုံကိုပဲ ရှုရာ ဒီဓမ္မသဘာဝတွေကို လွန်၍မသွားဘူး။ ဒီ ဓမ္မသဘာဝတွေအတိုင်းပဲ သွားပါတယ်။ အဲဒီတော့ အချပ်သွားရမှာက ဒီအာရုံတွေဟာ ပိတိ ပသ္တ္တိ၊ နောက်ထပ်ပြီး ဖြစ်လာတဲ့ဟာက ‘သူခဲ့’။

ပိတိ၊ ပသ္တ္တိတွေနဲ့ ဖြစ်နေတဲ့ဟာ ‘သူခဲ့’။ အဲဒီ သူခဆိုသော ဓမ္မအဆင့်က တစ်ဆင့်တက်မှ သူခပြီးတဲ့အခါကျတော့ ‘ဥပေက္ာ ၈၀ ဒနာ’တဲ့။ သူခဝေဒနာကို လွန်၍ ‘ဥပေက္ာဝေဒနာ’ကို ရောက်မှာ၊ ‘ဥ ပေက္ာဝေဒနာ’၏ သဘောကိုလည်းပဲ နားလည်ရမယ်။ ‘ဥပေက္ာဝေ ဒနာ’၏သဘော၊ ဥပေက္ာဝေဒနာ၏ အနေအထားကို ဥက္ကမျက်စိနှင့် ဆင်ခြင်တတ်ဖိုပါ။

ရေလိုင်းလေးတွေဟာ မျက်နှာပြင်ပေါ်မှာ ကြွလိုက်နိမ့်လိုက် ဖြစ် နေတာ။ ကြွလိုက်နိမ့်လိုက် ဖြစ်နေတဲ့ လူပ်ရှားမှသဘောသည် ‘သောမ

නයා’ලည් ප්‍රෝතයි ‘පේමනයා’ලည් ප්‍රෝතයි॥ ඇසි (ජ)පි: ඔදා: රෙදියින්: ගොටුදා ප්‍රෝතයාතාව॥ දියින්: මතලුවු මප්‍රෝතයාපි॥ මප්‍රෝතයි රැන් ‘වෛමනයා’ලය් මපේෂිවා: පේමනයාලය් මපේෂිවා:॥ ‘වෛමනයා පේමනයා’ මපේෂිවු ගොටුවා: අත්තා: මු ‘ශ්‍රේපගුව’ ඩියිතු වහාලේ ප්‍රෝතයිතයි॥ හි ඉශ්‍රේපගුව ඩියිතු ආම්ඩායිලෙ: ගි තැක්කාම්පින්පී: තු අධිගුතොටුමු සිහාග දෙවනාපා॥ වෛමනයාලය් දෙවනා පේමනයාලය් දෙවනා ඉශ්‍රේපගුවලය් දෙවනා॥

වායිමාප්‍රෝතයාතුන්: මනෙනාට්ඩාක්නාමා ප්‍රෝතවා දෙවනාපා॥ ගායිමාප්‍රෝතයාතුන්: මනෙනාට්ඩාක්නාමා ප්‍රෝතතුන්: ගතො වූ අදෙවනා වූ අදුගු (ජ)ඇගොටුවා: ග අදුගුමවූ අදෙවනා॥ සිවවාලේ: තොමා දෙවනාකුප නයානුක්ද රුමුත්පා: මුළුවා වෛමනයාලය්: එවාමනයාලය්: මහුත්තා පේමනයාලය්: මහුත්තා ඉශ්‍රේපගුවදෙවනා ඩියිතාකි වහා පිගිරිපිතයි॥

ඇතු වෙවෙඇවාවා වූවා: රමය් අඩි: ලම්: ග මිමියුතාවා: වෛ ගමුඟුන්: ගොගුරාක්නාන්: ඇඇඇ් වූවා: පි॥ වූවා: ටේර්ලය්: එ හි මනෙනාට්ඩාක්නාලදුබ්: මනෙනාට්ඩාක්නාලදුතු ඇලදුබ්: තොහා සිං තුන්: තැක්වාතාව॥ සිංතුන්: තැක්වාතාව: වූවා: තු අධිගුතො වෛමනයාප්‍රෝතයා වෛමනයාප්‍රෝතයි වූවා: තු අධිගුතො වූවා: තැක්වාතාව: පව්‍යුප්‍රෝතයි॥ පව්‍යුප්‍රෝතයි: තො වූ අප්‍රෝතයි වූවා: තු අධිගුතො වූවා: තැක්වාතාව: සිං ඉශ්‍රේපගුවයිඟාවන තැක්වාපිතයි॥ සිං ඉශ්‍රේපගුවයිඟාවන තැක්වාමා ලදුන්න්: වහාප්‍රෝතයාගි වෙවෙඇවාවාත්වන්: තාවා: පි॥ හි

## ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

တော့ အခုလိုသဘောတွေကို နားလည်အောင် စဉ်းစားတဲ့အခါ ဒီအာရုံး  
တွေကလည်း စဉ်ဆက်မပြတ်စီးဝင်တယ်။ မနောရိညာက်ကလည်း စဉ်  
ဆက်မပြတ်အလုပ်လုပ်တယ်။ အဲဒီဟာမှာ Current ခေါ်တဲ့ လှိုင်းလေး  
တွေ စီးကြောင်းကြီး (j)ခုပါ။ ဒါအကြမ်းအားဖြင့် ပြောတာပါ။ ဒီစီး  
ကြောင်းကြီးတွေ ထိနေတဲ့အချိန်လေးမှာမှ တကယ်အလုပ်က လုပ်တာ။  
အဲဒီမှာ သိနေဖို့က စီးကြောင်းကြီးက စီးဝင်လာတာ။ ဒီက ခံယူတဲ့ ပသာဒ  
ရှုပ်တွေက ခံယူတာ၊ ခံယူတော့မှ ထိမှုဆိုတဲ့ သဘောလေးနဲ့ ခံစားမှုဆိုတဲ့  
သဘောလေးနဲ့ သိမှုဆိုတဲ့ သဘောလေး။ ဒါလေးတွေသည် အလုပ်လုပ်  
နေတာပါ။

ဒီအလုပ်ကို ဥက္ကာကမြင်မှ အလင်းလှိုင်းနှင့် စက္ခပသာဒခေါ်တဲ့  
မျက်စီအကြည်နဲ့ အလင်းနဲ့ထိလျှင် မြင်ကိစ္စလေးကို လုပ်တယ်။ အသံ  
လှိုင်းနဲ့ နားလေးနဲ့ ထိတဲ့အခါ ကြားကိစ္စကို လုပ်တယ်။ အဲဒီတော့ ဒါတွေ  
ဟာ အလုပ်တွေချဉ်းပါ။ အဲဒီအလုပ်တွေကို ‘သံရီရ’။ မြင်ကိစ္စ လုပ်နေ  
တာလည်း သံရီရ၊ ကြားကိစ္စ လုပ်နေတာလည်း သံရီရ၊ အတွေ့ကိစ္စ  
လုပ်နေတာလည်း သံရီရ၊ ခံစားမှုကိစ္စ လုပ်နေတာလည်း သံရီရ၊ သိမှု  
ကိစ္စ လုပ်နေတာလည်း သံရီရ၊ ဒီတော့ ဒီမနောရိညာက်ကို သမာဓိအား  
နဲ့ သေသေချာချာ ဒီအရှုပ်ကားကိုကြည့်တော့ ဒီသံရီရခေါ်တဲ့ အလုပ်  
တွေချဉ်းပဲ။ မြင်ကိစ္စလည်း သံရီရ၊ ကြားကိစ္စလည်း သံရီရ။

အမြတမ်း သံရီရတွေက အလုပ်လုပ်နေရတာ။ အဲဒီ လုပ်နေတဲ့  
အလုပ်တွေကို အခုပြောတဲ့ စကားလုံးတွေနဲ့ သေသေချာချာကြည့်။  
အာရုံးလေးကလည်းပဲ ဝင်လာတယ်ဆိုကတည်းက အာရုံးလေးကိုယ်တိုင်

က ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်းနှင့် အလုပ်လုပ်ပါတယ်။ အာရုံကိုယ်တိုင် က ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်း။ တစ်ခါ သိတဲ့ပို့ညာက်လေးကလည်းပဲ ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်း။ ခံစားတဲ့ဝေဒနာလည်းပဲ ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်း။ အဲဒီလို ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်းတို့ ဖြစ်တာလည်း ထင်ရှား တယ်။ ပျက်တာလည်း ထင်ရှားပါတယ်။ အဲဒီ ဖြစ်ပျက်တွေနဲ့ လုပ်နေတဲ့ အာရုံနဲ့ မနောဘိညာက်တို့ အာရုံနဲ့(အာရမွှေကိုကခေါ်တဲ့ စိတ်ကလေးကို) အာရမွှေကိုက၊ အာရုံနဲ့ အာရမွှေကိုတို့ သူ့ရတွေ လုပ်နေတာပါ။ ဒီသူ့ရတွေက ရပ်လိုလည်းမရဘူး၊ နားလိုလည်း မရဘူး။ ရပ်လိုမရ နားလိုမရ လုပ်နေရတဲ့အဖြစ်ဟာ အမှန်ပါ။ ဒီအဖြစ်မှန်တွေကို သေသေချာချာ ရှု မှတ်ကြည့်တော့ သူတို့ဟာ မမြတာ အမှန်ပါ။ ဒီ ရပ်လိုမရ နားလိုမရ တာလည်းပဲ ဆင်းရဲတာအမှန်ပါ။ ဒီတော့ မမြေသာသဘော အမှန်၊ ဆင်းရဲသာသဘော အမှန်။ ဒါတွေက အလုပ်တွေလုပ်နေလို့ သူ့ရခေါ်တဲ့ အလုပ်တွေလုပ်နေလို့ မမြတာအမှန်ပါ။ အဲဒီ ဆင်းရဲတဲ့သဘော၊ မမြတဲ့သဘော (၂)ခုစလုံးက ဆက်နေတာပါ။ ဒါဟာ အတွင်းသဏ္ဌာန်မှာ ရှုံးနေ တဲ့ နာမက္ခာကြီးမှာ အလုပ်လုပ်နေတာပါ။ ဒီခန္ဓာခေါ်တဲ့ နာမက္ခာကြီးမှာ နာမခန္ဓာကြီးမှာ အလုပ်လုပ်နေရတာ။ အလုပ်တွေဟာ ရပ်လိုလည်းမရ နားလိုလည်းမရ။ အာရုံတွေက မရပ်မနား ဝင်နေတိုင်း အလုပ်တွေ လုပ် နေရတာပါ။ ဒီလို ရပ်လိုမရ၊ နားလိုမရ၊ မမြေတဲ့သဘောနဲ့ သွားနေရတဲ့ ဓမ္မသဘာဝ။

ဘဝဆိုတာ ဒီဓမ္မသဘာဝတွေ အလုပ်လုပ်နေတာကိုပဲ ‘ဘဝ’။ အဲဒီဘဝကြီးဟာ တကယ်အဟုတ် ဖြစ်ခြင်းနှင့်ပျက်ခြင်းတို့ ထိ-ထိနေတာ။

## ဆရာတီး၏ဦးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်ကစေ)

ဖြစ်ခြင်းနှင့် ပျက်ခြင်းတို့ တကယ်ထိနေတာကို တကယ်သိမှပါ။ အဲဒီ အရေးကြီးတဲ့ အချက်က ဟောဒီ ရှိမှတ်ပွားများနေသော ယောဂါ၏ စိတ် ကလေးဟာ သတိအားလည်း ကောင်း၊ ဝိရိယအားလည်း ကောင်း ပိတ်၊ ပသုဒ္ဓါ သမာဓိအားလည်း ကောင်းနေတဲ့ အတွက် အချက်တိုင်း အချက် တိုင်း ထိမှန်းလည်း သိတယ။ ဖြစ်မှန်းလည်း သိတယ။ ပျက်မှန်းလည်း သိတယ။

ဒီဖြစ်ပျက်တိုက သိမှုခေါ်တဲ့ ဝိညာက်လေးကို နှိပ်စက်နေတာပါ။ ဖြစ်ခြင်းနဲ့လည်း နှိပ်စက်တယ။ ပျက်ခြင်းနဲ့လည်း နှိပ်စက်တယ။ ဒါကို သူ အဟုတ် သိနေတော့ ဒီဒုက္ခကို ပြီးငွေပါတယ။

သဗ္ဗာသံရှာအနိစ္စာ သဗ္ဗာသံရှာဒုက္ခကာ ယဒါပညာယ ပသာ တို့ အခု ပညာနဲ့ မြင်နေပြီး၊ ‘ယဒါပညာယပသာတိ အထနိုင်နှုန်းတိ ဒုက္ခ’၊ ဒီဒုက္ခ၊ ‘သံရှာဒုက္ခ’၊ သံရှာဒုက္ခတဲ့မှာ ‘အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ’ (၂) ခုစလုံး ပါပါတယ။ ဒီသံရှာဒုက္ခကို ပြီးငွေတာ၊ ပြီးငွေတာပါ။ ဒီလို ပြီးငွေတဲ့သဘောလေးသည် တကယ်ခံစားလာရတာပါ။ ဒါဟာ ‘ဘဝ’၊ ဒီအလုပ်ကို လုပ်နေတာဟာ ‘ဘဝ’၊ ဒီ ‘ဘဝ’ဆိုတာဟာ ဒီအလုပ် မလုပ် ဘနဲ့ နေတာမဟုတ်ဘူး။ အမြဲတမ်း လုပ်နေတာပါ။ သို့သော် သူတို့ လုပ် နေမှန်းကို မသိပါ။ မသိတာကို ‘အပိဋက္ခ’၊

အခုပြောတဲ့ သတိအား၊ ဝိရိယအား၊ ပညာအား၊ သမာဓိအား တွေ မရှိခြင်းကြောင့် သူတို့ လွှမ်းမိုးနေတာ။ အပိဋက္ခ လွှမ်းမိုးနေတာ။ လွှမ်းမိုးတာကို ဖယ်လိုက်၊ (သတိအား၊ ဝိရိယအား၊ ပညာအား၊ သမာဓိ အားနဲ့ ဖယ်ပါ။) ဖယ်လိုက်တော့ ဟောဒီ နာမ်ဓာတ်ကလေးကို ချက်မှန်မှန်

ဖြစ်ခြင်း နှင့်စက်တယ်၊ ပျက်ခြင်း နှင့်စက်တယ်။ ဒီလိုနှင့်စက်လို့ အဟုတ်ဆင်းရဲတယ်ဆိုတာကို သိတယ်။ သိလို့ ဒီနှင့်စက်ခံနေရတဲ့ အဖြစ်ကို ပြီးငွေတာပါ။ ပြီးငွေမှုသာလျှင် ဖြစ်ခြင်း၊ ပျက်ခြင်းတို့မရှိတာ အလွန် ကောင်းမှုာလို့ တမ်းတလာပါတယ်။ ပြီးငွေတယ်။ ဖြစ်ခြင်းပျက်ခြင်းတို့၏ နှင့်စက်မှုမှ လွှတ်မြောက်ချင်တယ်။ ပြီးငွေတဲ့စိတ်ကလေးကို ‘နိမ့်ဒါဉာဏ်’၊ လွှတ်မြောက်ချင်တဲ့ စိတ်ကလေးကို ‘မှန့်တုကမျာတာဉာဏ်’။

ဒီလို သဘာဝတရားတွေကို သေသေချာချာ ရှုမှုတ်ဆင်ခြင်တဲ့ ဟာကို ‘ဓမ္မဘဏ္ဍာပညာနာ’။ ဒီဟာတွေအားလုံးကို ‘ဓမ္မဘဏ္ဍာပညာနာ’။ ဒီတော့ အခု ပြီးငွေတယ်ဆိုတဲ့ ‘နိမ့်ဒါဉာဏ်’လေးဟာ ဒီသီရိရတွေ နှင့်စက်နေလို့ ဒုက္ခရောက်နေမှုန်းသိလို့ ဒီဒုက္ခကို ပြီးငွေ ဒုက္ခကို ပြီးငွေခြင်းကြောင့် ဒုက္ခမှု လွှတ်မြောက်ချင်တာ ‘မှန့်တုကမျာတာဉာဏ်’။ အဲဒီတော့ အဲဒီ အကြောင်းတွေကို သေသေချာချာစဉ်းစားတော့ သဘောပါက်ပါတယ်။

အခု ပြီးငွေတဲ့စိတ်တွေ၊ လွှတ်မြောက်ချင်တဲ့စိတ်တွေ ဖြစ်ပါတယ်။ ဒီတွေဟာ လက္ခဏာတွေပါ။ ဒီအလုပ်ကြောင့် ဘာဝနာကြောင့် တိုးတက်လာသော လက္ခဏာတွေ၊ လက္ခဏာတွေပါ။ ပြီးငွေနေတာဟာ ဒီသီရိရတွေ နှင့်စက်နေလို့။ ဒီကျတော့ ပညာက တစ်ဆင့်တက်ရမှာ အဲဒီ သီရိရတွေ၊ သီရိရတွေ သူတို့ ဘာကြောင့် ဒီသီရိရတွေ ဖြစ်နေတာ လဲဆိုတဲ့ အကြောင်းအရာလေးကို သေသေချာချာသိဖို့က စကားလုံးနဲ့ သိဖို့မဟုတ်ပါ။ သီရိရရဲ့အဓိပ္ပာယ်ကိုသိဖို့ ပြန်စဉ်းစားတာ၊ Object of Analysis က ဘာတုန်းး၊ Function Function က သီရိရ။ သူကို Object အဖြစ်နဲ့ Analyse လုပ်တာ။ အဲဒီစိတ်ကလေး ခုနက ‘နိမ့်ဒါဉာဏ်’၊ ‘မှန့်

## ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်ကစေ)

တုကမ္မတာဉ်၏'ပြီးတော့ ဒီသခါရကို 'ပဋိသခါန်ပသုနာဉ်၏' ဒါကို 'ပဋိသခါဉ်၏'လို ပြောတာပါ။

ဒီသခါရတွေ ဘာတွေလဲလို သခါရကို စဉ်းစားရမယ့် အာရုံအဖြစ်နဲ့ ယူတဲ့ဉ်ကို 'ပဋိသခါဉ်၏' အဲဒီကျတော့ Function ဆိုတဲ့ သဘောလေး သိလာပါတယ်။ သခါရဆိုတာ "Nothing but Work Function" ။ Function ဆိုတာလေးကို အဟုတ်တကယ် မြင်လာမှ။ ဒါ ဖန်ရှင်ဆိုတဲ့ သခါရဆိုတာဟာ သူလုပ်နေကျအလုပ်ကို လုပ်နေတာပါ။ အဲဒီတော့ သေသေချာချာကြည့်။ Function ဟာ Function ပဲ။ သခါရဟာ သခါရပဲ။ သခါရဟာ သခါရပဲလို သိတော့ ဉ်က တစ်ဆင့်တက်သွားတာ။ သူအတွက် စိုးရိမ်ပူပန်နေတာလည်းပဲ သဘောမမှန်ဘူး။ သခါရအပေါ်မှာ တပ်မက်တွယ်တာနေတဲ့ ဥပါဒါနတွေနဲ့ လုပ်တာလည်းပဲ မမှန်ဘူး။ သခါရဟာ တွယ်တာစရာလည်းမဟုတ်၊ မူန်းစရာလည်းမဟုတ်၊ အဲဒီအခါကျတော့ သခါရက သခါရအတိုင်း ကြည့်တော့ 'သောမနသု'လည်းမဖြစ်၊ ဒေါမနသုလည်းမဖြစ်၊ 'နိမ့်ဒါဉ်၏'ဆိုတာ ဒေါမနသုဖြစ်နေပြီး ပြီးငွေနေတာ။ အဲဒီတော့ ပြီးငွေနေလိုလည်း မရဘူး။ ကျေနပ်နေလိုလည်း မရဘူး။ သခါရဟာ သခါရပဲ။ အဲဒီ သခါရဟာ သခါရပါပဲလို မြင်တဲ့ဉ်ကို ဥပေကွာဉ်။ 'သခါရဥပေကွာဉ်၏' နည်းတဲ့အဆင့် မဟုတ်ဘူး။ အဲလောက်ထိအောင် တက်နိုင်ဖို့။ ဒီဟာတွေကို တဖြည်းဖြည်း တဖြည်း ဖြည်း တစ်ဆင့်ပြီးတစ်ဆင့် ဉ်က်တွေပြောင်းလဲလာပုံသဘောကို သိနေတာဟာ 'ဓမ္မာန်ပသုနာသတိပဋိဌာန်'၏ အလုပ်။ အဲဒီ 'သခါရဥပေကွာဉ်၏'ထိအောင် လောက်ဉ်ပဲ ရှိပါသေးတယ်။

ဒီကမှ တစ်ဆင့် တက်လိုက်တာ ‘သခ္ပါရှုပေကွာဉ်က်’ ပြီးတော့ ‘အနုလောမဉ်က်’။ ‘အနုလောမဉ်က်’ဆိုတာဟာ ဟောဒီဖြစ်စဉ်ကြီး (ဟောဒီ ခန္ဓာ ၅-ပါးဖြစ်စဉ်) ခန္ဓာ ၅-ပါးဖြစ်စဉ်ကို အစက ခန္ဓာ ၅-ပါး ဖြစ်စဉ်ရယ်လို့ မမြင်ပါ။ အခု မွှာနျုံနဲ့ ဒီရှိနေတဲ့ မွှာန်ပသုနာ လုပ်ငန်း စဉ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတော့မှု ‘ဥဒုယွှယဉ်က်’ မြင်တယ်။ ‘ဘင်ဉ်က်’မြင်တယ်။ ‘ဘယဉ်က်’မြင်တယ်။ ‘အာဒီနဝါဉ်က်’ မြင်တယ်။ ‘နိုဒ်ဒါဉ်က်’မြင်တယ်။ ‘မူစွဲတုကမျာတာဉ်က်’ ဖြစ်တယ်။ ပြီးတော့ ‘ပဋိ သခ္ပါဉ်က်’ ဖြစ်တယ်။ ပြီးတော့ ‘သခ္ပါရှုပေကွာဉ်က်’။ ‘သခ္ပါရှုပေကွာဉ်က်’ရောက်မှ ပြိုမ်သွားတာ။ ပြိုမ်သွားတော့မှု တစ်ခါပြန်ပြီးတော့ ဒီ အားလုံးကို သုံးသပ်တာ ‘သခ္ပါရှုပေကွာဉ်က်’။ ပြီးတော့မှု ‘အနုလောမဉ်က်’ အနုလောမဉ်အထိ ဒါတွေ စဉ်းစားရတုန်းရှုံးသေးတာ။ အဲဒီ အခါကျတော့မှု ဒီ သခ္ပါရ-သခ္ပါရလိုပေါ်တဲ့ Function ဟာ သူ လုပ်နေတာ ပဲ။ သူတို့ အဟုတ် အလုပ်လုပ်နေတာ။ အလုပ်လုပ်နေလို့ ဘဝက ရှိနေတာ။

ဒီ Function ဆိုတဲ့ဟာတွေဟာ Function ပဲ။ ဒီ Function ခေါ်တဲ့ သခ္ပါရအပေါ်မှာ အခုပြောတဲ့ ကိုလေသဝင့်က ထုတ်ပေးနေတဲ့ ဥပါဒ် တွေက ဝင်ပြီးခြုံလှယ်နေတာပါ။ ဒီကျတော့မှု ဉ်က တစ်ဆင့်ပြီး တစ်ဆင့် တက်ရတာ။ အခု ‘အစွဲဥပါဒ်’ ရဲ့အပြစ်ပဲ။ အစွဲဥပါဒ် ပေး နေတဲ့ ဒုက္ခပဲ့ပဲ။ အဲဒီမှာ အစွဲတွေကို ပြန်ပြီးတော့ကြည့်။ အဲဒီ အစွဲတွေ ထဲမှာ အထင်ရှားဆုံးအစွဲက ငါအစွဲ။ ငါအစွဲ နှိပ်စက်နေလို့ ခံနေရတဲ့ ဒီဒုက္ခတွေ ငါသိတယ်၊ ငါမှတ်တယ်၊ ငါခံစားတယ်။ အဲဒီလို့ ငါကြိုးစား

## ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

တယ်နဲ့တင် နေနေတော့ အဲဒီမှာ အခုပြာနေတဲ့ သဘောလေးမှာ သိတာလည်း ငါ၊ ခံစားတာလည်း ငါ၊ မှတ်မိတာလည်း ငါ၊ အားထုတ်တာလည်း ငါချည်းဖြစ်နေတာ။ ဖြစ်နေတော့ လုပ်ငန်းသဘောက ငါနဲ့ သိခြင်းသဘောနဲ့ တွေးစီ။ ငါနဲ့ ခံစားခြင်းသဘောက တွေးစီ။ ငါနဲ့ မှတ်မိနေတာ တွေးစီ။ ငါနဲ့ အားထုတ်တာနဲ့ တွေးစီ။ အားထုတ်တာက သဘာဝ။ အဲဒီ အားထုတ်နေတဲ့ စေတနာ၊ စေတနာသခါရနဲ့ ငါနဲ့ တွဲနေခြင်းကြောင့် ငါသိတယ် ငါမှတ်တယ်ဖြစ်နေတာ။ အဲဒီတော့ အဲဒီဟာကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေ။ အဲဒီဒုက္ခကို ပယ်မယ်ဆုံးရင် ပထမဦးဆုံး ဘာကို ပယ်ရမှာတုန်း ငါအစွဲကို ပယ်ရမယ်။ ဒါဟာ လုပ်ငန်းအားဖြင့်တော့ သိပါတယ်။

အခုလို ပညာတွေကို နာယူလိုက်တော့ ဒီပညာတွေကို သုတမယ်ပညာအဖြစ်နဲ့ ရထားပြီ။ သုတမယ်ပညာကို သေသေချာချာ ပိုင်းပိုင်းခြားခြားရမှ စိန္တာမယနဲ့ ထပ်၍ ကိုယ်ကိုယ်တိုင် စဉ်းစား ထပ်တလဲလဲစဉ်းစား စဉ်းစားလာတဲ့ အခါကျမှ ဒီအဆက်တွေကို သိလာပြီး အဲဒီလိုတစ်ခုနှင့်တစ်ခု ဆက်စပ်၍ အလုပ်လုပ်နေတာသည် အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်နေပါ။ အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်တာလေးကို ပစ္စယခေါ်တယ်။ ပစ္စယခေါ်အဓိပ္ပာယ်ကိုအကာာရ ခေါ်တယ်။ ဆက်စပ်နေသော သဘောလေး၏ အဓိပ္ပာယ်ကို နားလည်တာကို ‘ပစ္စယအကာာရ’။ အလွန်ခက်တဲ့ ပညာကို အခုမြင်ပြီလား။ အကြောင်းအကျိုး ဆက်ပုံလေးတွေ တစ်ခုစီ တစ်ခုစီ ဆက်ထားပုံ ဉာဏ်က တစ်ဆင့်စီတစ်ဆင့်စီ တက်၍ မြင်ပုံ။ အဲဒီ ပစ္စယအကာာရဆုံးတဲ့

အမိပ္ပါယ်ကိုပဲ နောက်တစ်မျိုးက ‘ပဋိစ္စသမူပွိုဒပညာ’။ ပစ္စယ၏ အမိပ္ပါယ်ကိုနားလည်မှ ပစ္စယဆိုတာ ဆက်ပေးနေတဲ့သဘောပါ။ ဆက်ပေးနေတဲ့ သဘောလေးတွေကို ဉာဏ်နဲ့ အခု တစ်ဆင့်ပြီးတစ်ဆင့် တက်ရပါတယ်။ အဲဒါကိုပဲ ‘ပဋိစ္စသမူပွိုဒ်’။

‘ပဋိစ္စသမူပွိုဒ်’တရားတော်ကို နားလည်တယ်လို့ ပြောတာဟာ အခုပြောတဲ့ ဓမ္မသဘာဝတွေ ဆက်သွယ်နေပုံ လမ်းကြောင်းကို တစ်ဆင့်ပြီးတစ်ဆင့် တက်တတ်မှ ပဋိစ္စသမူပွိုဒ်ရဲ့အမိပ္ပါယ်ကို သိပါတယ်။ နားလည်ပါတယ်။ အဲဒီတော့ အဲဒီမှာ အခုနေနေတာ ‘ဘဝ’ ဒါ ပုံထူးဖြတ်သွားတဲ့ နေနေပြီးတော့ ဒါဟာ ငါးဘဝ ငါးဘဝလို့ ပြောနေတာ။ အဲဒီ ငါးဘဝကို တွယ်တက်ထားတဲ့အစွဲ အလွန်ကြီးတယ်။ အဲဒီအစွဲကို ဘဝတာကျား။ အဲဒီအစွဲ ကြီးရခြင်းအကြောင်းအရင်းက ဘဝဆုံး သောဘဝဟာ အခုပြောတဲ့ ရှင်တရား နာမ်တရား၊ ခန္ဓာ (၅)ပါး။ သူတို့ဟာ အာရုံနှင့် ခန္ဓာတို့ ထိခိုက်တိုင်း ထိခိုက်တိုင်း အလုပ်တွေလုပ်နေရတာ။ ထိတိုင်းထိတိုင်း အလုပ်လုပ်နေတာ။ အဲဒီအလုပ်တွေကိုပဲ ဖြစ်နေတာကိုပဲ ‘ဘဝ’ ခေါ်တာ။ အဲဒီအလုပ်တွေကို အစွဲက ဘာသာပြန်ပေးတာပါ။ ဥပါဒါန်က ငါးဘဝလို့ ဘာသာပြန်ပေးနေတာ။ ငါးဘဝလို့ ဘာသာပြန်တဲ့ နေရာမှာ အဓိကဘာသာပြန်သူသည် ‘အတ္ထဒိဋ္ဌဗုပါဒါန်’။ အဓိက ဘာသာပြန်သမား ‘အတ္ထဒိဋ္ဌဗုပါဒါန်’။ အတ္ထဒိဋ္ဌဗုပါဒါန်ဆိုတာ ဒါကြောင့်မွဲလို့ ပယ်ရမယ့်တရား။ သူ အလွန်စွဲတယ်။ သူဟာ အခုလို့ ဥပါဒါန်၏ အဆင့်မှာ စွဲတာထက် ပိုလွန်သော ဒီဇိုအန်သယခေါ်တဲ့သဘောနဲ့ ဓာတ်ခံအဖြစ်နဲ့ စွဲတဲ့အဆင့်သို့ ရောက်နေတာပါ။ ဓာတ်ခံက အမြတမ်းရှိတာပါ။

## ဆရာတီး၏ဦးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

ဒီဓရတ်ခံဆိုတဲ့ စကားကျတော့ ဘဝအဆက်ဆက် သံသရာမှာ ဓာတ်ခံက လိုက်လာတာ။ ဓာတ်ခံက သတ္တဝါတိုင်းမှာ ပါတာ။ အဲဒီဓရတ်ခံ သတ္တဝါတိုင်းမှာ ပါမှန်းကိုလည်းပဲ မသိနိုင်ပါ။ အစွဲတီးမှန်းလည်းပဲ မသိ နိုင်ပါ။ ဒါတွေဟာ အခုပြောတဲ့ ဘုရားရှင် သင်ကြားပေးသော ပဋိနှစ် သမူပိုဒ်ပညာ၊ ပစ္စယာကာရပညာ။ ဒီ ပစ္စယာကာရပညာထဲမှာမှ အပိုင်း အပိုင်း ခွဲကြည့်ပါ။ အာရုံနဲ့ခန္ဓာတို့ အလုပ်လုပ်နေတာ။ အလုပ်လုပ်နေလို့ ဒီအလုပ်တွေပေါ်မှာ သာယာတယ်။ တွယ်တာတယ်။ အလုပ်တွေပေါ်မှာ သာယာတွယ်တာတယ်ဆိုတာဟာ စားတဲ့အစာလေးနဲ့ လျှောဆိုတဲ့ အကြည်ရုပ်ကလေးနဲ့ ထိတာနဲ့တပြီးနက် ပေါ်လာတဲ့အရသာ။ အရသာ၊ ချိုချိုဖန်ခါးဆိုတဲ့ အရသာက အရသာအတိုင်းပဲ ထုတ်ပေးတာ။ သူကို မျက်လှည့်ဆရာဖြစ်တဲ့ ဥပါဒါန်က ကောင်းတယ် ကောင်းတယ်လို့ သူရဲ့ စံချိန်နဲ့ကိုက်ရင် သူကောင်းတယ် ပြောပါတယ်။ ဒီလျှောက ကောင်းတယ် လည်း မပြောဘူး၊ မကောင်းဘူးလည်း မပြောဘူး။ ကောင်းတယ်ပြောတာ ‘ဥပါဒါန်’၊ ကိုလေသာထဲမှာပါတဲ့ ဥပါဒါန်က ပြောတာပါ။

မကောင်းဘူးလည်း သူ မပြောဘူး၊ ကောင်းရင် ကြိုက်တယ်လို့ ကမ္မဝိညာက်က အလုပ်လုပ်တာ။ မကောင်းရင် မကြိုက်ဘူးလို့ ကမ္မဝိညာက်က အလုပ်လုပ်တာ။ ကမ္မဝိညာက် လုပ်တာလည်း အလုပ်ပဲ။ ကိုလေသိညာက်လုပ်တာလည်း အလုပ်ပဲ။ ဇို့ပါပသာဒ အလုပ်လုပ်တာ လည်း အလုပ်ပဲ။ ဇို့ဝိညာက် အလုပ်လုပ်တာ။ အဲဒီအလုပ်တွေချုပ်းပဲ။ သို့သော် အလုပ်တွေ တစ်ခုနဲ့တစ်ခု ဆက်နေတာပါ။ အဲဒီ ဆက်စပ်နေတဲ့ သဘောလေးကို ‘ပစ္စယာ’။ ဒီပစ္စယာရဲ့အဓိပ္ပာယ်ကို နားလည်တာကို ပစ္စ

යාගාබා

මිමුව ගෙවාමි රුහා(၆)පි:ගි දැත්පෙ:කින්දතා හිඟිපවාතගමු දැත්පෙ:කින්දතු වූජාදුණ් අලුණ්ග්‍රී:තයි|| හිඟිපවාතග දැත්පෙ: කින්දතුරුහාගි බුත්ඩුන් තිලෙවට්ලාක්ක යුප්‍රී:තෙවූ වූ මුරුග්‍රුන් ප්‍රාලිග්‍රී:තයි|| ඕනෑදී:තයි-ඕ ගෙවාදී:තයිහිරු නොග්‍රැක්ලිග් ලාතු ගමුට්ටුලාක්ක ග්‍රීග්‍රී:තයි|| ඇමිලි අලුංලුංනේතු අභාග ග්‍රී: තත්ත්වාල්දී:ගි ‘වාං’|| නොග්‍රැක්ලිහිත ග්‍රීග්‍රී:තයා-මග්‍රීග්‍රී:තයාතෝන් ‘වාං’ග නොරුහා|| ඇමිජම්පුවායිතෝගි වශාවාපිග්‍රීමු විජම්පුවායි තෝග ‘මමුවාවාං’තෝ|| මමුවාවාංතෝගි ආව්‍යාලන්ජාවාන ඩං මුද්‍රා මමුභාණ්ඩවා ප්‍රිතිතයි|| මමුභාණ්ඩවාගැළු අම්පුවායිගි ඇමු තුව්පිට්‍රී|| ඇමු තත්ත්වාල්ඩුහිස්ත්‍රීත්ත්වාහිස්ත්‍රීත් තාග්‍රැමුවා|| ඇමුභාණ්ඩාග ‘වූතාමය’ එක්‍රීපිවෘත්‍යා:තයි|| ‘වූතාමය’න් රත්තා:තු පලාතෝගි ‘සිංහාමයපලා’ චේ ඩංප්‍රිම්‍රා තුව්තා:මුන් තුව්තා:පි|| ඇමිලන්: පුවා:මුවා:තුපලා පිප්‍රා|| ඇමිලි පුවා:මුවා:තුව්තා: තුව්තා:ලෙලෙ වාවාංතරා:තෝ පිග්‍රීරෙශාග්‍රීලෙ|| ඕනෑගි සිහාතෝත්තාග ඔම්ත්‍රිත්වග්‍රීවා මමුභාණ්ඩාග්‍රී:ගි තත්ත්වාගි ගමුදුවාන්:ඇඟාජාප්‍රිත්න් යුප්‍රී:තෙවූ තිතිගුගුගින්ප්‍රී:තෙවූ අලුංලුං|| ඇමි ග්‍රීත්‍රේවුතා පුරුෂ්වාපි|| ග්‍රීත්‍රේවුපුරුෂ්වාපි: තයිහිතා තිලෙවාගි ඇහුත්පුරුෂ්වාපි|| ටිජියන්න් ශ්‍රීග්‍රීග් පුරුෂ්වාපි:තයිදිලන්: චේතයි|| ග්‍රීත්‍රේවුපුරුෂ්වාපි:තයිදිලන්: චේතයි|| ඇමිලුංන්:තෝහා තිපවාජාලුංගිලුංවා යොගිත්ත්වා අලුං ප්‍රිතිතයි|| මමුභාණ්ඩවාණ්ඩාලුං ප්‍රිතිතයි||

## ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွေ့အောင်)

---

ဒီတော့ အလွန်ကံကောင်းလို ဘူရားအဆုံးအမ ဒီပညာမျိုးကို  
ရတာပါ။ ရလျှင် ဒီပညာထဲက အနှစ်သာရကိုထုတ်၍ အသုံးပြုပြီးတော့  
ဘဝသံသရာမှ ထွက်မြောက်ကြောင်းအလုပ်ကို လုပ်နိုင်ကြပါစေ။

သာဓာ သာဓာ သာဓာ။